

ဗုဒ္ဓဘာသာ + အမိန့် 军事管制法, 戒严令: ~ ထုတ်သည်။ 宣布戒严令; 发布军事管制法

မာလကချော် ကဲ ကူ <ma l-ka' zan kywa'> (俚)死了; 完蛋
了

မာလကသွား ကဲ <ma l-ka' thwa:> (俚)死亡; 完蛋

မာလကာ နဲ့ <ma l-ka> 【植】番石榴 Psidium Guayava,
Linn; Var (Guava)

မာလကာပေါက် နဲ့ <ma l-ka baut> (甲板上的)舱洞

မာလကို ကဲ <ma l-ki'> (俚)死亡

မာလကိုကှတ် ကဲ <ma l-ki' kout> (俚)死亡

မာလကျင်ပိတ် နဲ့ <ma l-gyin beit> [印地]用粗线织的一种
薄布

မာလပို့ နဲ့ <ma l-pi' gyi> [英 malpighian] 【解】肾小体

မာလာ နဲ့ <ma la> [巴]①花; 花环: ဗုံး: ~ 花的通称 ②
【植】心叶姜黄: Curcuma Petiolata Roxb. ~ ဗုံး 心
叶姜黄的花蕊; 一种可食用的植物 / ~ ဗုံး 心叶姜黄
的根茎

မာလာကာ နဲ့ <ma la ka> = မာလကာ

မာလာကျိုက် နဲ့ <ma la kyi' kyu'> = ကျိုက်

မာလာချုပ် နဲ့ <ma la gyin> 【植】囊兰姜 Gastrochilus
longiflora wall

မာလာနို့ နဲ့ <ma la ni> 【植】林姜黄 Curcuma roscoea-
na wall

မာလီ နဲ့ <ma li> [印]园丁

မာလုံး နဲ့ <ma le: bwe:> 【佛】缅历八月十五举行的讲
经会

မာလောနှယ် နဲ့ <ma law: nwe> [巴]【植】一种攀绕植物,
常可使被攀绕植物致死

မာလိန် နဲ့ <ma lein> [孟加拉]大副; 水手长; 领航人

မာလိန်စိုင် နဲ့ <malein sin> (轮船的)桅楼, 了望台, 守望
楼

မာလိန်တိုင် နဲ့ <malein tain> 桅杆

မာလိန်မူး နဲ့ <malein hmu:> ①大副; 水手长 ②(喻)领
路人; 领航人

မာသာ နဲ့ <ma tha'> [巴]月份

မာသရဘက် နဲ့ <ma th-ra' bet> 进口细布; 头巾

မား ကဲ <ma:> (合)高大, 高耸(如: ကြီး ~ မြင် ~ မြည် ~
等)

မားမား ကဲ <ma: ma:> 高高, 高耸: အဖိုပ်ခံရသူများသည်
~ ရုပ်လာကြလေပြီ။ 被压迫的人已经站起来了。

မားမားကိုင်းကိုင်း ကဲ <ma: ma: kain: gain:> 高高, 高
耸: ~ ရုပ်နေသည်။ 屹立着。

မားမားခွင့်စိုင် ကဲ <ma: ma: swin' zwin':> 高高, 高耸:
~ ကြယ်ဖွံ့ဖြိုးသားများမြင်စက်မှုကျော်ခဲ့သည်။ 只有那白星高

高挂在天空。
မားမတ်မတ် ကဝါ <ma: ma: mat mat> ①矗立着, 高耸地: ~ ပုဂ္ဂတည်နေသည်။ 巍然耸立; 坚定地站在前面。/ မိမိ ဒီပိုကရေစိုးထဲအောက်အော်ပြီးကို ~ တည်ဆောက်နိုင်မယ်။ 这样才能成功地建造“民主”大厦。②明显地: “၊ ကားပြောသလိုရေး” ကျဉ်းလာရမည့်အက်အခဲများသည် ~ ရှိနေသည်။ “按说的那样写” 所遇到的困难是明显的。
မားရပ် ကူ <ma: ma: yat> 坚决支持, 坚决站在某一边(也称မားမတ်မတ်ရပ်)
I နဲ့ <mi> ①女性, 尤指姑娘 ②母亲: စ ~ သားခေါင်: 同胞兄弟姐妹 ③对少女的称呼, 表示亲昵或卑称 ④孟族姑娘的名字前用的称呼。 II ကူ <mi> ①抓住, 捉住: ဘော်လုံးကို ~ အောင်ဖော်ပါ 把球抓住。/ ကျိုးကိုလူ ~ သလို 如同被抓住的乌鸦一样(惊恐失色) ②患(病), 染上病: ဗုက်ဖျား ~ သည်။ 被蚊子咬后患疟疾。/ အအေး ~ သည်။ 着凉。③击中要害: သူပြောတာသိပ် ~ တာပဲ။ 他说的话能击中要害。④遇到(风雨), 淋雨: မိုးသက်မှုနှင့်တိုင်း ~ သည်။ 遇上暴风雨。/ မိုး ~ လွှာအချိန်မောင်ရှိနိုင်။ 因遇雨不能及时来到。⑤相称: ဒီအပြောက်လေးနဲ့ချိုယ်သိပ် ~ တာပဲ။ 与这淡蓝色很相称。III ကော် <mi> ①表示无意中做了或说了(带有后悔, 自己承认错误等意思): ကျနော်ဖောင်ထိနိုင်ကြပြု့ ~ လား။ 看见过我的钢笔没有? / သူကိုခေါ်ဖျားနဲ့ပြု့ ~ သလား။ 你对他这样说了吗?(本不该说的) / ပြော ~ တယ်ထင်ဝယ်။ 大概说了。②表示做到、完成的意思: စုံးစား ~ ပြီ။ 想起来了。/ မှန်း ~ တယ်။ 估计到了。/ နှစ်ပိုင်လောက်သွား ~ သောအာ 走了二英里时…… / ပြောကိုင် ~ လက်မကိုင် ~ ။ 手足无措。/ ဒီလူဖျား ~ ယင်သေလုမော်ပါပြစ်တတ်တယ်။ 他一病就特别厉害。/ အလှန်ဝင်းသာ ~ ပါတယ်။ 见到你感到很高兴。
ကနား ပါ <mi' k-na:> 所……的一切: ပြော ~ 所说过的一切
ကောင်းပောင် နဲ့ <mi' gaun: pha' gin> 正派的父母: ~ သားသမီး 良家子女
ကျောင်း နဲ့ <mi' gyaun:> ①【动】鳄鱼 ②【植】截耳瓣鱼藤 Derris scandens ③【音】鳄鱼琴, 一种缅甸乐器, 木座雕成鳄鱼状, 三根琴弦, 用手指弹拨
ကျောင်းကြည့်တင် ကဝါ <mi' gyaun: kyi: tin> (喻)陷入困境: ~ ဖြစ်နေသည်။ 陷入困境。
ကျောင်းကွမ်းပတ် နဲ့ <mi' gyaun: kun: bat> 【植】亚麻 Linum usitatissimum
ကျောင်းကွမ်းပတ်ဇော် နဲ့ <mi' kyaun: gun: bat zei> 亚麻子
ကျောင်းခေါင်းတိ နဲ့ <mi' gyaun: gaun: to> 【动】短吻鳄